



ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၁ ခုနှစ် အဓိကဆောင်ရွက်မှုများနှင့်
၂၀၂၂ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ်များ ထုတ်ပြန်

နေပြည်တော်၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ - တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) အရ ၂၀၂၁ ခုနှစ်၏ အဓိကဆောင်ရွက်မှုများနှင့် ၂၀၂၂ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ယနေ့ထုတ်ပြန်လိုက်သည်။

၂၀၂၁ ခုနှစ်၏ အဓိကဆောင်ရွက်မှုများ

- ❖ တရားရုံးအဆင့်ဆင့်သို့ စွဲဆိုသည့်စုစုပေါင်းအမှုများ၏ ၁၁၄% ပြီးပြတ်အောင်ဆောင်ရွက်ခြင်း၊
- ❖ နိုင်ငံတစ်ဝန်းမှ ခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ခရိုင်တရားရုံး (၂၂) ရုံး၊ မြို့နယ်တရားရုံး (၈၃) ရုံး တွင် တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
- ❖ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစမ်းသပ်အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ တရားရုံးအားလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
- ❖ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအမှု စီရင်ချက်များ ထုတ်ပြန်ခြင်းစနစ် စတင်ဆောင်ရွက်ခြင်း၊
- ❖ တရားမမှုများကို စေ့စပ်ဖြေရှင်းရေးအတွက် တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊
- ❖ ဗီဒီယို သို့မဟုတ် ရုပ်မြင်သံကြားဆက်သွယ်မှုဖြင့် တရားရုံးသက်သေခံချက်ရယူရာတွင် လိုက်နာရမည့်သတ်မှတ်ချက်များ ထုတ်ပြန်ခြင်း၊

၂၀၂၂ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ်များ

- ❖ နိုင်ငံတစ်ဝန်း မှ ခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ခရိုင်တရားရုံး (၁၀) ရုံး၊ မြို့နယ်တရားရုံး (၅၈) ရုံး တွင် အပြီးသတ်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
- ❖ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးအစီအစဉ်ကို နိုင်ငံတစ်ဝန်းအကောင်အထည်ဖော်ဆောင်ရွက်ရန်၊
- ❖ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အီလက်ထရောနစ် စာကြည့်တိုက်စနစ်တည်ဆောက်ရန်၊
- ❖ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမှုတွဲများ၊ စာရွက်စာတမ်းများ Digitization ပြုလုပ်သိမ်းဆည်းသည့် Database စနစ် ဆောင်ရွက်ရန်၊

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၁ ခုနှစ် အဓိကဆောင်ရွက်မှုများကို ၂၀၂၁ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာနှင့် ၂၀၂၂ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ်များကို တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း ပဉ္စမနှစ်အစီအစဉ် (၂၀၂၂) တို့တွင် ကြည့်ရှုနိုင်ပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်